

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း

မြန်မာ့ သြဘာ

မြန်မာ-အရှေ့အာရှနှင့် ပစိဖိတ်ဒေသ(စီမံကိန်းအမှတ် ၃၅၈၈၀)

နှင့်စပ်လျဉ်းသည့်

စီမံခန့်ခွဲမှု ဆောင်ရွက်ချက် အစီအစဉ်ကို

အကောင်အထည်ဖော်တိုးတက်မှု အစီရင်ခံစာ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

နိဒါန်း

၁။ ဤစီမံခန့်ခွဲမှုတိုးတက်မှုအစီရင်ခံစာသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ၏ မြန်မာနိုင်ငံရှိ မြန်မာ့ဩဘာ (စီမံကိန်းအမှတ် ၃၅၈၈၀)တွင် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ Compliance Advisory Ombudsman (CAO)၏ လိုက်နာမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ကို တုန့်ပြန်သည့် စီမံခန့်ခွဲမှုဆောင်ရွက်ချက်အစီအစဉ် (MAP) အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာ ဖြစ်သည်။

၂။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရန်ကုန်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော မြန်မာ့ဩဘာအုပ်စု ကုမ္ပဏီလီမိတက် (Awba သို့မဟုတ် ကုမ္ပဏီ၊ ၎င်း၏လုပ်ငန်းခွဲများအပါအဝင်လုပ်ငန်းစု) သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ဓာတုပစ္စည်းများ၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့များကို ဦးဆောင်ပံ့ပိုးပေး နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International Development Association) ၏ အထောက်အပံ့ရရှိသည့် အဖွဲ့ဝင်နိုင်ငံနှင့် FCS နိုင်ငံဖြစ်သည်။ IFC သည် ကုမ္ပဏီတွင် အစုရှယ်ယာ အဖြစ်ပြောင်းလဲနိုင်သော C ချေးငွေကို ၂၀၁၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ထိုချေးငွေကို ချေးငွေသက်တမ်းအချိန်မစေ့ရောက်မီ ကုမ္ပဏီမှ ပြန်ဆပ်ခဲ့သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှု ကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုး သက်ရောက်မှုများအဖြစ် စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်ခြင်း၊ ပိုမို ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်များနှင့် သွင်းအားစုများ အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများ၏ အသက်မွေး ဝမ်းကျောင်းကို မြှင့်တင်ပေးခြင်း တို့ ရရှိခဲ့သည်။

၃။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် CAO ထံ ဩဘာနှင့် ပတ်သက်၍ တိုင်ကြားမှုတစ်ခု ရှိခဲ့ပါသည်။ တိုင်ကြားချက်တွင် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ လမ်းပေါက်ရောက်မှုမရှိခြင်း၊ လူ့အခွင့်အရေးပြဿနာများနှင့် ဒေသခံတောရိုင်းတိရစ္ဆာန်များ၊ ကျန်းမာရေးနှင့် ဒေသစီးပွားရေးကို ထိခိုက်စေသည့်ဖြစ်ရပ်များ ဖြစ်သည်ဟု စွပ်စွဲထားသည်။ CAO သည် ၎င်း၏လိုက်နာမှု စုံစမ်းစစ်ဆေးမှု ရလဒ်များကို ခုနစ်နှစ်အကြာတွင် မျှဝေခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် IFC ဘုတ်အဖွဲ့သည် ပိုမိုကောင်းမွန်သည့် နည်းစနစ်အဖြစ် IFC စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နိုင်မှုလေ့လာဆန်းစစ်ချက်ဆောင်ရွက်နေစဉ်အတွင်း ဖောက်သည်များ၏ ပိုင်ဆိုင်မှု အပြောင်း အလဲများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အတိုင်းအတာ အပြောင်းအလဲများ စီမံဆောင်ရွက်ရေးကို သင်တန်း သင်ခန်းစာ ရေးဆွဲသင်ကြားရန် ဟုဖော်ပြပါဝင်သည့် IFC ၏ Management Action Plan(MAP) ကို အတည်ပြုခဲ့သည်။

(က) MAP အကောင်အထည်ဖော်မှုအခြေအနေ

၄။ IFC သည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ESRP) တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခု၏ သက်တမ်းတစ်လျှောက်မည်သည့်အဆင့်တွင်မဆို ရင်းနှီးမြှုပ်နှံမှု နယ်ပယ်အတိုင်းအတာနှင့် ဖောက်သည်၏ပိုင်ဆိုင်မှုဆိုင်ရာပြောင်းလဲမှုများ ပေါ်ပေါက်လာသောအခါ သတ်မှတ်ဖော်ပြရန်၊ အသိပေးရန်၊ အဆင့်ဆင့်တင်ပြရန်နှင့် E&S လိုအပ်ချက်များကို ကိုင်တွယ် ဖြေရှင်းရန် လုပ်ငန်းစဉ်ကို မကြာသေးမီက ဖြည့်စွက်ပြင်ဆင်ခဲ့သည်။ ထို့အပြင် ESRP နှင့်အတူ စီမံကိန်းသစ်နှင့် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်မှုများအတွက် လုပ်ငန်းဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းများ တွင်ပါ သက်ဆိုင်ရာ လမ်းညွှန်ချက်များပါဝင်စေရန် ထည့်သွင်းဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှု ဝန်ထမ်းများ အားလုံး သိရှိနိုင်ရန် ဆောင်ရွက်ထားပါသည်။

၅။ MAP ၏ ရည်ရွယ်ချက်မှာ ဤလုပ်ငန်းစဉ်တွင် IFC ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါသည်။

၆။ အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရေးဆွဲပို့ချခဲ့ပြီး ပိုင်ဆိုင်မှုအပြောင်းအလဲ သို့မဟုတ် စီမံကိန်းနယ်ပယ်အပြောင်းအလဲများသည် ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ E&S သက်ရောက်နိုင်ခြေ ဆန်းစစ်ချက်အပေါ် လွှမ်းမိုးနိုင်ပုံနှင့် ထိုပြောင်းလဲမှုများသည် PS ၏ အသုံးပြုနိုင်မှုနှင့် အကောင်အထည် ဖော်မှုကို မည်ကဲ့သို့ ပြောင်းလဲစေနိုင်ကြောင်း ရှင်းလင်းသင်ကြားပါသည်။ သင်တန်းတွင် စီမံကိန်း အဆင့်များတစ်လျှောက်လုံး ပိုင်ဆိုင်မှု သို့မဟုတ် စီမံကိန်းနယ်ပယ်အတိုင်းအတာ ပြောင်းလဲမှုများကို အကဲဖြတ်ခြင်းနှင့် ကြီးကြပ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ မည်သို့ ချဉ်းကပ်လေ့လာသုံးသပ်သင့်ပုံ၊ IFC သြဇာလွှမ်းမိုးမှုရှိသည့် အခြေအနေများတွင် သို့မဟုတ် သြဇာလွှမ်းမိုးမှု အကန့်အသတ်သာရှိ သို့မဟုတ် လုံးဝမရှိသည့်အခြေအနေ များတွင် ပိုင်ဆိုင်မှု သို့မဟုတ် စီမံကိန်းနယ်ပယ်မွမ်းမံမှုများကို ထိရောက်စွာစီမံခန့်ခွဲသင့်ပုံတို့ပါဝင်သည့် ESRP လမ်းညွှန်ချက်များကို မျှဝေခဲ့သည်။ သင်တန်းတွင် သြဘာကိစ္စအပေါ်အခြေခံသည့် လက်တွေ့ဖြစ်ရပ် နမူနာများအသုံးပြုခြင်းကို ပေါင်းစပ်ထည့်သွင်း ထားသည်။ သင်ခန်းစာသည် E&S ဝန်ထမ်းများအား ပိုင်ဆိုင်မှု သို့မဟုတ် စီမံကိန်းနယ်ပယ် အတိုင်းအတာအပြောင်းအလဲများကို ခွဲခြားသတ်မှတ်ရန်၊ အကဲဖြတ်ရန်နှင့် တုံ့ပြန်ရန် လိုအပ်သော နည်းလမ်းများနှင့် အသိပညာများကို ပံ့ပိုးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း သက်တမ်းတစ်လျှောက် လုံးတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်နိုင်မှုများအား စီမံခန့်ခွဲနိုင်ပြီး IFC ၏ စံနှုန်းများ ထိမ်းသိမ်းနိုင်စေပါသည်။

၇။ ဤသင်ခန်းစာကို E&S ဝန်ထမ်းများအတွက် Open Learning Campus (OLC) ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအလေးထားသင်ကြားရေးသင်တန်းများတွင် ပေါင်းစပ်ထားပါသည်။ အဆိုပါ သင်တန်းများသည် လေ့ကျင့်ရေးလိုအပ်ချက်များနှင့် ဦးစားပေးကဏ္ဍများအလိုက် ပုံမှန်မွမ်းမံပြင်ဆင် ထားသည့် သင်တန်းများဖြစ်ပါသည်။ IFC သည် MAP အကောင်အထည်ဖော်မှု ပြီးမြောက်သည်ဟု ယူဆပါသည်။

(ခ) နိဂုံး

၈။ IFC သည် MAP ကို အကောင်အထည်ဖော်မှု ပြီးမြောက်ခဲ့ပါပြီ။ မကြာသေးမီက မွမ်းမံပြင်ဆင်ထားသော ESRP သည် ဆန်းစစ်လေ့လာမှုနှင့် ကြီးကြပ်မှုကာလအတွင်း ရင်းနှီးမြှုပ်နှံမှု နယ်ပယ်အတိုင်းအတာ ပြောင်းလဲမှုနှင့်ပတ်သက်၍ IFC ၏ E&S ဝန်ထမ်းများအတွက် တိကျသော လမ်းညွှန်ချက်ပေးပါသည်။ IFC ဝန်ထမ်းများအတွက် သင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရေးဆွဲ ပို့ချခဲ့ပြီး အဖွဲ့အစည်း၏ ပင်မသင်ယူမှု သင်ရိုးညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် E&S ဝန်ထမ်းများ ဆက်လက်သင်ယူနိုင်မည်ဖြစ်သည်။

သီးခြားအနေဖြင့် CAO သည် မြန်မာနိုင်ငံတွင် လုံခြုံရေးအခြေအနေကောင်းမွန်လာပါက တိုင်ကြား သူများနှင့် ထိတွေ့ဆက်ဆံနိုင်ခြေရှိစေရန်အတွက် ဤကိစ္စအား စောင့်ကြည့်ရေးလုပ်ငန်းစဉ် ကို ငါးနှစ် ကြာ ထိန်းသိမ်းဖွင့်လှစ်ထားမည်။

စီမံခန့်ခွဲမှု ဆောင်ရွက်ချက် အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ

CAO ၏ အကြံပြုချက်/ ပြင်ဆင်နိုင်သည့်ဧရိယာ	IFC ၏ ဆောင်ရွက်ချက်	ဆောင်ရွက်မှု ရလဒ်	သတ်မှတ် အချိန်ကာလ	အခြေ အနေ	အကောင်အထည်ဖော် ဆောင်ရွက်မှုအကျဉ်းချုပ်
ဖောက်သည်များ၏ E&S စီမံခန့်ခွဲမှု စွမ်းရည် ကို အကဲဖြတ်သည့် အခါ IFC ဝန်ထမ်းများ အတွက် လမ်းညွှန်မှု ပြုလုပ်ရန်	ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အတိုင်းအတာပြောင်း လဲမှုနှင့် ပတ်သက်၍ IFC ဝန်ထမ်းများ အတွက် လမ်းညွှန်ချက် ESRP သည် ဤအဖွဲ့အစည်းဆိုင်ရာ အကြံ ပြုချက်ကိုကိုင်တွယ်ဖြေရှင်းရန် နှင့် IFC ဖောက်သည်ဖြစ်လာနိုင်သူ၏ E&S စီမံခန့်ခွဲမှု စွမ်းရည်ကိုအကဲဖြတ်ရာတွင် IFC ဝန်ထမ်း များကို လမ်းညွှန်ရန်လုံလောက်သည်။ အဆို ပြု ဆောင်ရွက်ချက်သည် ESDD လုပ်ငန်းစဉ် အတွင်း ရင်းနှီးမြှုပ်နှံမှု နယ်ပယ်အတိုင်း အတာ နှင့် ပိုင်ဆိုင်မှု ပြောင်းလဲခြင်းများ အပေါ် အလေးထား ဆောင်ရွက်ခြင်းဖြင့် IFC အတွင်း သိရှိနားလည်မှုကို ထပ်မံအားဖြည့် ရန် ဖြစ်သည်။ ဤလမ်းညွှန်ချက်သည် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ due diligence လုပ်ငန်းစဉ် ၏ မည်သည့်အဆင့်တွင်မဆို ရင်းနှီး မြှုပ်နှံမှု နယ်ပယ်အတိုင်းအတာနှင့် ဖောက်သည်များ ၏ ပိုင်ဆိုင်မှုဆိုင်ရာ အပြောင်းအလဲများ ပေါ်ပေါက်လာသောအခါတွင် သတ်မှတ်ဖော် ထုတ်ရန်၊ အသိပေးရန်၊ အဆင့်ဆင့် တင်ပြ	၁။ သင်ရိုးညွှန်းတမ်း “ပိုင်ဆိုင်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု နယ်ပယ် အတိုင်းအတာ ပြောင်းလဲမှုကို due diligence ကာလမှသည် ချေးငွေ ထုတ်ချေးသည့်အချိန်အထိ စီမံခန့်ခွဲခြင်း”	Q2FY25	ပြီးမြောက် ထားပြီး	IFC ၏ CES ဌာနသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပိုင်ဆိုင်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု နယ်ပယ် အတိုင်းအတာ ပြောင်းလဲ မှုကြောင့် E&S ဆိုင်ရာ စွန့်စားရမှုအခြေအနေများ ပြောင်းလဲမှု၊ အကဲဖြတ် ခြင်းနှင့် ကြီးကြပ်ခြင်း လုပ်ငန်းများ အပေါ် သက် ရောက်မှုများအကြောင်း ဖြစ်ရပ် နမူနာများ ပါဝင်သည့် သင်တန်းပို့ချခဲ့ပါသည်။
		၂။ E&S ဝန်ထမ်းများ နှင့် ရင်းနှီး မြှုပ်နှံမှုဝန်ထမ်းများ အတွက် ပင်မသင်ယူမှု သင်ရိုး ညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်သင် ကြားခြင်း		ပြီးမြောက် ထားပြီး	ပိုင်ဆိုင်မှု သို့မဟုတ် ရင်းနှီး မြှုပ်နှံမှု နယ်ပယ် အတိုင်းအတာ ပြောင်းလဲ မှုစီမံခန့်ခွဲခြင်း သင်ခန်းစာ ကို E&S ဝန်ထမ်းများ

	ရန်နှင့် E&Sလိုအပ်ချက်များ ကိုကိုင်တွယ် ဖြေရှင်းရန် လုပ်ငန်းဆောင်တာများကို ထပ်လောင်း ရှင်းပြပါသည်။				အတွက် သင်ယူမှု ပင်မ သင်ရိုးညွှန်းတမ်းတွင် ပေါင်းစပ် ထားပါသည်။
--	--	--	--	--	---

ရှင်းလင်းချက်

IFC မှ ပံ့ပိုးထားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ရေရှည် တည်တံ့မှုဆိုင်ရာ အကောင်အထည်ဖော်မှုစံနှုန်းများအား IFC မှ မလိုက်နာဟုဆိုသော စွပ်စွဲတိုင်ကြား မှုများနှင့်စပ်လျဉ်းသည့် Compliance Advisor Ombudsman (CAO) ရုံး၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် IFC စီမံခန့်ခွဲမှု တိုးတက်မှု အစီရင်ခံစာကို ပြုစုရေးသားပါသည်။

CAO သည် IFC ပံ့ပိုးပေးထားသော စီမံကိန်းများကြောင့် ထိခိုက်ခံစားရသူများ၏ တိုင်ကြားချက်များကို ဖြေရှင်းရန်အတွက် IFC ၏ တာဝန်ခံမှု ယန္တရားကို စီမံခန့်ခွဲပါသည်။ IFC/MIGA Independent Accountability Mechanism (CAO) မူဝါဒ၏ အပိုဒ် ၉ တွင် ဖော်ပြထားသည့်အတိုင်း CAO သည် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အခွင့်အာဏာမရှိပါ။ CAO သည် တရားစီရင်ရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးယန္တရားမဟုတ်သလို CAO သည် တရားရုံးများ သို့မဟုတ် ဥပဒေရေးရာလုပ်ငန်းစဉ်များအတွက် အစားထိုးလည်း မဟုတ်သည့်အပြင် CAO ၏ ခွဲခြမ်းစိတ်ဖြာမှု၊ ကောက်ချက်ချမှုနှင့် အစီရင်ခံစာများသည် တရားစီရင်ရေး သို့မဟုတ် ဥပဒေဆိုင်ရာ တရားစီရင်မှု များတွင် သို့မဟုတ် ဥပဒေဆိုင်ရာ အမှားအယွင်း သို့မဟုတ် တာဝန်ခံမှုကို ရည်ညွှန်းသည့် ရည်ရွယ်ချက် အတွက်မျှ အသုံးပြုရန် ရည်ရွယ်ခြင်း သို့မဟုတ် ဒီဇိုင်းရေးဆွဲထားခြင်း မဟုတ်ပါ။

IFC Management Progress Report တွင်ပါရှိသော မည်သည့်အရာမှ (၁) မည်သည့်ဥပဒေကြောင်းအရ တာဝန်ရှိမှု မပြုလုပ်ပါ၊ (၂) မည်သည့်တရားဝင်အခြေအနေကိုမျှ မစွန့်လွှတ်ပါ၊ (၃) ဥပဒေအရ တာဝန်ရှိမှု၊ တာဝန်ခံမှု သို့မဟုတ် အမှားအယွင်းတစ်ခုခုကို ဆုံးဖြတ်ခြင်း မရှိပါ၊ (၄) အမှား သို့မဟုတ် အမှားတစ်ခုခု၏ အထောက်အထား သို့မဟုတ် အခြေအနေတစ်ခုခုကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်းမရှိပါ၊ (၅) IFC ၏ သဘောတူညီချက် စာချုပ်ပါ ပြဌာန်းချက်အပိုဒ်များ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ သို့မဟုတ် အခြားသော တည်ဆဲဥပဒေများအောက်တွင်ရရှိထားသည့် မည်သည့် IFC ၏ ရပိုင်ခွင့်များ၊ အထူးအခွင့်အရေးများ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်များကိုမျှ စွန့်လွှတ်ခြင်းမရှိပါ။ IFC သည် အခွင့်အရေးအားလုံးကို အတိအလင်း ထိမ်းသိမ်းထားသည်။

အစီရင်ခံစာများတွင်ပါရှိသော အချက်အလက်များသည် တိကျမှန်ကန်ကြောင်း ဆုံးဖြတ်ရန် ကျိုးကြောင်းဆီလျော်သော ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း၊ ထိုအချက်အလက်များ၏ တိကျမှု သို့မဟုတ် ပြီးပြည့်စုံမှုနှင့်ပတ်သက်၍ အာမခံပေးခြင်း သို့မဟုတ် ဖော်ပြခြင်း မရှိပါ။ ဤအစီရင်ခံစာကို ပြင်ဆင်ရာတွင် IFC သည် မည်သည့်တရားဝင်တာဝန် သို့မဟုတ် တာဝန်တစ်ရပ်ရပ်ကို ဖန်တီးရန်၊

လက်ခံရန် သို့မဟုတ် ခံယူရန် သို့မဟုတ် တရားဝင်တာဝန်ဝတ္တရား သို့မဟုတ် တာဝန်တစ်ရပ်ရပ်ကို
ဖောက်ဖျက်သည်ဟု စွပ်စွဲခြင်းအား ဖော်ထုတ်ရန် သို့မဟုတ် လက်ခံရန် ရည်ရွယ်ထားခြင်းမရှိပါ။ IFC
၏ စာဖြင့်ရေးသားထားသော ဖော်ပြခွင့်ပြုချက်မရှိဘဲ IFC ၏ စီမံခန့်ခွဲမှုဆိုင်ရာ တိုးတက်မှု
အစီရင်ခံစာ၏ အစိတ်အပိုင်းကို မည်သည့်တရားစီရင်ရေး၊ ဖြန့်ဖြေရေး၊ ဥပဒေရေးရာ သို့မဟုတ်
အခြားသောလုပ်ငန်းစဉ်တွင် အသုံးပြုခြင်း သို့မဟုတ် ရည်ညွှန်း ကိုးကားခြင်း မပြုရပါ။